

ကရင်ငြိမ်းချမ်းရေးအကျိုးအမြတ်
အက်ရှ်လေစောက်သ် (Ashley South)¹

မကြာသေးခင်ကပြုလုပ်ခဲ့သော A စိုးရနှင့်လက်နက်ကိုင်လူမျိုးစုများ (EAGs) ကြား ရာစုနှစ်ဝက် ထက်ကြာခဲ့သောမြန်မာနိုင်ငံတွင်းလက်နက်ကိုင်လူမျိုးစုငယ်ပဋိပက္ခများကို ဖြေရှင်းပေးမည့် တနိုင်ငံလုံးအ တိုင်းအ တာနှင့် A ပစ်ခတ်ရပ်စဲရေး သဘော တူညီချက်တစ်ခု တွင်ထင်ရှားသော တိုးတက်မှုအ ချို့တို့ဖြစ်ပေါ်ခဲ့ပါသည်။ နှစ်ဖက်စလုံးမှစာချုပ်မူကြမ်းအ ပေါ်တွင် သဘောတူညီခဲ့ ကြပြီး ယခုအ ခါတွင်ထိုမူကြမ်းကို A ထက်ခေါင်းဆောင်များမှသဘောတူထောက်ခံရမည်ဖြစ် ပါသည်။ A ကယ်၍ NCA ကိုတရားဝင်သဘောတူညီလျှင်ပင် ဆက်လက်ပြုလုပ်ရမည့်ညှိနှိုင်းမှု များနှင့်ပတ်သတ်၍ A မိကသော့ချက်ကိစ္စရပ် များတွင် ကွာဟချက်များကျန်ရှိနေပါဦးမည်။ လက်ရှိအ ခြေအ နေတွင် A မျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်တွင်အ မိကနေရာတစ်ခုမှ ငြိမ်းချမ်းရေး တည်ဆောက်မှုကြိုးပမ်းမှုများကို နေရာယူမည့်ပုံပေါ်နိုင်သည့် နိုဝင်ဘာလ တွင်ပြုလုပ်ရန် သတ်မှတ်ထားသောရွေးကောက်ပွဲများ နီးကပ်လာပြီဖြစ်ပါသည်။

A ထက်မှငြိမ်းချမ်းရေးညှိနှိုင်းမှုများအ ပြင်ဘက်တွင် လက်ရှိအ ခြေအ နေသည်လည်း ရှုပ်ထွေး ကာအ ပြိုင်အ ဆိုင်ဖြစ်နေပါသည်။ A ပစ်ခတ်ရပ်စဲထားသောဒေသများတွင် တချိန်ကပဋိပက္ခ အ ကျိုးဆက်ခံရသောအ သိုင်းအ ဝိုင်းများသည် ငြိမ်းချမ်းရေး၏အ ကျိုးအ မြတ်အ ချို့ကို ခံစားနေရ ပါသည်။ တချိန်တည်းတွင် လူမျိုးစုငယ်အ သိုင်းအ ဝိုင်းများသည်မြေယာအ ဓွမသိမ်းယူမှုများ နှင့် အ ခြားခြိမ်းခြောက်မှုများကိုပို၍ တိုးကာရင်ဆိုင်နေရပါသည်။ A ရှေ့တောင်အ ဘက်မြန်မာနိုင်ငံရှိ အ ပစ်ခတ် ရပ်စဲရေးသည် ကရင်အ မျိုးသား အ စည်းအ ရုံးနှင့် အ ခြားသောပါဝင်ပိုင်ဆိုင်သူများ (stakeholders) ကို ပြန်လည်နီးကြားတက်ကြွ လာစေရန်နှင့် တက်ကြွသောကရင် နိုင်ငံရေး အ သိုင်းအ ဝိုင်းတစ်ခုကို စည်းရုံးလှုံ့ဆော်နိုင်ရန် အ ခြေအ နေ တစ်ခုကို ဖန်တီးပေးခဲ့ပါသည်။

A ထက်အ လွှာဆွေးနွေးညှိနှိုင်းမှုများ

မတ်လ၃၀ရက်နေ့NCA ညှိနှိုင်းမှုများတွင် A စိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ဆောင်မှု ကော်မတီနှင့် EAGs ၏တနိုင်ငံလုံးအ ပစ်ခတ် ရပ်စဲရေးဦးဆောင်မှုအ ဖွဲ့နှစ်ဖက်စလုံးသည် ရှေ့သို့လျင်မြန်စွာဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိပါသည်။ နှစ်ဖက်စလုံးအ နေဖြင့် မိမိတို့ သည်သဘောတူညီမှုအ တွက်အ ချိန်ဆွဲလုပ်ဆောင်နေသည်ဟု မြင်တွေ့စေလိုသော ဆန္ဒများ မရှိကြပေ။ သို့ဖြစ်၍အ ချို့သောအ ရေးကြီးသော်လည်းအ ကြိတ်အ နယ်ဆွေးနွေးရန် လိုအပ်သော ကိစ္စရပ်များကို မူကြမ်းမှထုတ်ပစ်ကာ နောက်ပိုင်းတွင်ပြန်လည်ဆွေးနွေးရန်အ တွက် ထားရှိပါ သည်။ ထိုအ ထဲတွင် A ပစ်ခတ် ရပ်စဲ ရေးကိုခိုင်မာလာစေရန် လိုအပ်သော အ ပစ်ခတ် ရပ်စဲရေးစောင့်ကြည့်ရေး စီစဉ်မှုများပါဝင်ပါသည်။ ဖေဖော်ဝါရီမှစတင်ကာ တပ်မတော်နှင့် EAGs အ များစု တို့ကြားယုံကြည်မှု သည် ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့်ဒေသ တိုက်ခိုက်မှုဖြစ်ပွားခဲ့

¹ A က်ရှ်လေစောက်သည်သီးသန့်သုတေသနနှင့်ခွဲခြမ်းစိတ်ဖြာမှုပညာရှင်တစ်ဦးဖြစ်ပြီး၊ ချင်းမိုင်တက္ကသိုလ်၊ လူမျိုးစုငယ်များလေ့လာမှုနှင့်တိုးတက်မှုစင်တာ ၏သုတေသနအ ဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။

သည်မှ စတင်ကာ ပိုမို၍ ဆိုးရွားလာပါသည်။ ဤဖြစ်ပေါ်လာမှုအ ဘေးမြန်မာစစ်တပ်မှတာဝန်ယူခဲ့ ရခြင်းကြောင့် ရွေးကောက်ပွဲ များအ တွင်း စစ်တပ်ခေါင်းဆောင်များကို ရေပန်းစားလာစေရန် ရှားပါးသော အ ခွင့်အ ရေးတစ်ခုကို ဖြစ်ပေါ် စေခဲ့ပါသည်။ ကောင်းမွန်သည့်အ ချက်တစ်ချက်မှာ NCA မူကြမ်းကို သဘောတူညီ ပြီး နောက် ဆက်တွဲ အ နေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် တိုက်ခိုက်မှုများသိသာစွာ လျော့နည်း ခဲ့ပါသည်။

NCA မူကြမ်းကိုရှေ့ဆက်ရန်အ တွက်ခွင့်ပြုခဲ့သည့်အ ရေးကြီးသည့်အ ချက်တစ်ခုမှာ အ စိုးရ ထိန်းချုပ်မှုအ ဘက်တွင်ရှိသော EAGs လက်အောက်ခံ ဒေသမှအ ဘက်ပိုင်နှင့် ယင်းတို့၏အ စိုးရ အ နေအ ထားနှင့် ပဋိပက္ခအ ကျိုးဆက်ခံဒေသများတွင် ပေးအပ်သော ကျန်းမာရေး နှင့်ပညာရေး ဝန်ဆောင်မှုများကိုအ ကျိုးသက်ရောက်မှုရှိသော နည်းလမ်းများဖြင့်ပေးအပ်သော ဝန်ဆောင်မှု စနစ်များနှင့်ပတ်သတ်၍အ စိုးရဘက်မှ “ကြားကာလအ စီအ စဉ်များ”ကို လက်ခံခဲ့ခြင်း ဖြစ်သည်။ ကနဦးအ ပစ်အ ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးလုံးဝတည်ငြိမ်အ ခြေကျမှု အ တွက် ညှိနှိုင်း သဘော တူညီမှု အ ကြား (အ ချိန်ကြာမြင့်နိုင်ချေရှိသော)ကာလတစ်ခုအ တွင်းတွင် ဤပြည်နယ်မှ ဝန်ဆောင် မှု ပေးအပ် ခြင်းစနစ်များကိုထောက်ပံ့ရန်လိုအပ်ပါသည်။ သို့ရာတွင် ဆန့်ကျင်ဘက် အ ခြေအ နေ ဖြစ်ပွား နေ ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် စစ်တပ်အ ပ်ချုပ်သော ပြည်နယ် များ မှ ယခင် ကမဝင်ရောက် နိုင်သော ပဋိပက္ခအ ကျိုးဆက်ခံဒေသများထဲသို့ (တစ်ခါတစ် ရံ အ ပြည်ပြည်ဆိုင်ရာ အ ကူအ ညီ အ ဖွဲ့အ စည်းများနှင့်ပူးပေါင်းကာ) ဝင်ရောက်ရန်အ တွက် နည်းလမ်း တစ်ခုအ နေဖြင့် အ သုံးပြုခြင်းခံ နေရသည်။

NCA နောက်ဆုံးအ ပြီးသတ်မှုသည် ရာစုနှစ်တစ်ဝက်ခန့် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ လူမျိုးစု ပဋိပက္ခ များနှင့် ပတ်သတ်သော နိုင်ငံရေးဆိုင်ရာနှစ်ဦးနှစ်ဖက်ဆွေးနွေးမှုအ တွက် တိုးတက်မှု ပိတ်ဆို့နေခြင်းကိုပြန်လည်လမ်းဖွင့်ပေးနိုင်ပါသည်။ အ မိကလုပ်ဆောင်သူများ (stakeholders) သည် ရွေးချယ်မှုများနှင့်နေရာများကိုရှာဖွေကြည့်ရှုကာ မြန်မာနိုင်ငံအ တွင်းရှိ ဒေသနှင့်အ သိုင်း အ ပိုင်းဆက်ဆံရေးများကိုပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သတ်၍စတင်ညှိနှိုင်းပြောဆို နေပြီဖြစ်ပါ သည်။ နိုင်ငံရေးဆိုင်ရာအ ပြန်အ လှန်ပြောဆိုမှုအ တွက်ဘောင်တစ်ခုကို သဘောတူညီချက်နှင့် ဆိုင်သောအ ချို့သောတိုးတက်မှုများကို ပြုလုပ်နိုင်ခဲ့ပါသည်။ စူးစမ်းလေ့လာနေစဉ်ကာလအ တွင်း ယုံကြည်မှုတည်ဆောက်သည့်ညှိနှိုင်းမှုများကိုကြိုဆိုကာ လိုအပ်သောလည်း ရွေးကောက်ပွဲ အ တွက်ပြင်ဆင်နေစဉ်အ တွင်းတွင် အ ထူးသဖြင့် နောက်ဆုံးသက်တမ်းတွင် ရောက်ရှိနေသည်ဟု ပို၍ယူဆခြင်းခံရသောအ စိုးရ အ ပ်ချုပ်မှုလက်အောက်ခံ ဘက်တွင် နိုင်ငံရေးဆိုင်ရာအ ပြန်အ လှန် ပြောဆိုမှု အ တွက် ခိုင်လုံသောနည်းလမ်းတစ်ခုကို ရှိလာနိုင်ဦးမည်မဟုတ်ပေ။ အ မိကနိုင်ငံရေးလှုပ်ရှားသူ များသည်ဤအ ခြေအ နေတွင် ရွေးကောက်ပွဲနီးချိန် နိုင်ငံရေးအ ပြန်အ လှန်ဆွေးနွေးမှုအ တွက် ပူးပေါင်းလုပ်ဆောင်မှုကိုခိုင်မာစွာလုပ်ဆောင်ရန်အ တွက် နိုင်ငံရေးအ ရ ဦးဆောင်မှုကိုသမ္မတထံသို့ လွှဲပြောင်းပေးရန်လုပ်ဆောင်နိုင်ချေမရှိပေ။ သို့ဖြစ်၍အ ရေးကြီး၍ ကြာရှည်တည်တံ့သော နိုင်ငံရေး အ ပြန်အ လှန်ညှိနှိုင်းမှုသည် ၂၀၁၆ အ စောပိုင်းသို့မဟုတ် နှစ်လယ်ပိုင်းမတိုင်မှီတွင် စတင်နိုင်ချေ မရှိပေ။ ဆက်လက်၍ရှာကြာစွာနှောင့်နှေးကြန့်ကြာမှုအ ပြင် အ နာဂတ်နိုင်ငံရေးဆိုင်ရာ ဆွေးနွေး

ညှိနှိုင်းမှုများတွင် A စိုးရ၊ တပ်မတော် နှင့် EAGs တို့ပင်မကပဲ ပါဝင်ပိုင်ဆိုင်သူ (stakeholders) A များစုA ပြင် နိုင်ငံရေးပါတီများ (သို့မဟုတ် ယင်းတို့၏ပါလီမန် ကိုယ်စားလှယ် များ) နှင့် ပြည်တွင်းA သိုင်းA ဝိုင်းလှုပ်ရှားသူများပါဝင်သင့်ပါသည်။

EAGs A နေဖြင့်မိမိ၏A နေA ထားများကို A မြင့်ဆုံးA ခြေA နေသို့ရောက်အောင် ထိန်းချုပ်နိုင်ရန် A ခွင့်A ရေးပြတင်းတံခါးသည်ပိတ်နေပြီဖြစ်ပါသည်။ A ကယ်၍ရွေးကောက်ပွဲများသည် လွတ်လပ် ၍တရားမျှတမှုရှိပါက ရွေးချယ်ခံရမည့်A စိုးရသည် ပြည်တွင်းနှင့်ပြည်ပနိုင်ငံရေးဆိုင်ရာ A ခွင့် A ဘဏ္ဍာများကိုA ဆင့်မြင့်စွာခံစားရမည်ဖြစ်ပါသည်။ နောက်တက်မည့်A စိုးရသည် လက်နက်ကိုင် A ပ်စုငယ်များA ဘေး ၂၀၁၁ ခုမှယင်းတို့စတင်ရရှိခဲ့သော ညှိနှိုင်းမှုA ခွင့်A ရေးများကိုတူညီစွာ ပေးရန် A ဘေးခံချက်မရှိပေ။ A မိကလှုပ်ရှားသူA ချို့တို့သည်ပင်လျှင် EAGs A ဘေး A တိုက် A ခိုက် A ဖွဲ့ A စည်းများA နေဖြင့်သာတွေ့မြင်ပြီး စီးပွားရေးရည်ရွယ်ချက်များဖြင့်သာ လုပ်ဆောင်သည်ဟု သံသယရှိကြပါသည်။ ထိုသို့သောA မြင်A ချို့တို့တွင် မှန်ကန်မှုA ချို့ ရှိသော်လည်း EAGs A ချို့ တို့A နေဖြင့်လူမျိုးစုA သိုင်းA ဝိုင်းများကြီးစား ကိုယ်စား ပြုရပ်တည်၍ ရရှိလိုသော နိုင်ငံရေး ဆိုင်ရာတရားဝင်မှုကို ငြင်းပယ်လျစ်လျူရှုခြင်းသည် တရားမျှတ မှုမရှိပေ။

လက်ရှိဖြစ်ပွားနေသောA ခြေA နေ

၂၀၁၂ ခုနှစ်မှစတင်ကာ တိုင်းပြည်၏EAGs A များစု (A ကုန်မဟုတ်) သည် A စိုးရနှင့် နှစ်ဦးနှစ်ဖက်A ပစ်ခတ်ရေးခရီးစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။ ဤတဖွဲ့စီA လိုက်သဘော တူညီမှုများ ငြိမ်းချမ်းရေးသဘောတူညီမှုများတွင် ကျယ်ပြန့်၍တိကျစွာ ဖော်ပြမှု မရှိပဲ၊ တနိုင်ငံလုံး A တိုင်းA တာနှင့်A ပစ်ခတ်ရေး A တွက်လွန်ခဲ့သောနှစ်နှစ်A တွင်း NCAA တွက် ညှိနှိုင်းဆွေးနွေးမှု A တွင်းလုပ်ဆောင်ရန်ဘေးချခြင်းခံရသောကတိကဝတ် များ A တော်A တန်ပါရှိပါသည်။ A ဖွဲ့ပေါင်းစုံဆွေးနွေးမှုများ၏တိုးတက်မှုရလဒ်သည် A စိုးရ (A ထူး သဖြင့် မြန်မာစစ်တပ်)A ဘေးတွန်းA ဘေးပေးရန်မျှော်လင့်ရပြီး၊ KNU ကဲ့သို့သော A မိက EAGs များနှင့် နှစ်ဦးနှစ်ဖက်A ပစ်ခတ်ရေးသဘောတူညီမှုများကိုA ကောင်A ထည်ဖော်ခြင်းသို့ရှေ့ဆက် ရန် မျှော်လင့်ရပါသည်။

A ပစ်ခတ်ရေးခရီးစဉ်သဘောအသွေးများ (ကရင်လူမျိုးA များနေထိုင်သောဒေသများA ပါA ဝင်) တွင် ပဋိပက္ခA ကျိုးဆက်ခံA သိုင်းA ဝိုင်းများသည် ထူးခြားသော ငြိမ်းချမ်းရေးA ကျိုးဆက်များကို ခံစားနေရသော်လည်းA သစ်သောခြိမ်းခြောက်မှုများကိုစတင်တွေ့ရှိနေရပါသည်။ ရွာသားများက ကြောက်ရွံ့မှုကိုလျော့နည်းလာခြင်းနှင့် လူ့A ခွင့်A ရေး ချိုးဖောက်ခံရမှုလျော့ကျ ိုး၊ လွတ်လပ်စွာလုပ်ဆောင်နိုင်မှုပိုရှိလာခြင်းနှင့် မိမိတို့၏လယ်ကွင်းများနှင့် ဈေးများ သို့ လွတ်လပ်စွာသွားလာနိုင်ခြင်း နှင့် ပို၍ကြီးမားသောA ဖွဲ့A စည်းဆိုင်ရာလွတ်လပ်မှုနှင့် လွတ်လပ်စွာဖော်ပြနိုင်ခြင်း တို့A ပါA ဝင် ထူးခြားသောငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ A ကျိုးA မြတ် များနှင့် ပတ်သတ်၍ဖော်ပြကြပါသည်။ သို့ရာတွင်ပဋိပက္ခA ကျိုးဆက်ဒေသများA တွင်းတွင် မြေယာ လုယက်ခြင်း၊ ပို၍ တိုးပွားများပြားလာသောသဘာဝA ရင်းA မြစ်ထုတ်လုပ်ခြင်းနှင့် လယ်ယာ

စိုက်ပျိုးရေး ကျယ်ပြန့် စွာဆောင်ရွက်ခြင်းတို့ပါဝင် ပြဿနာများစွာ ကျန်ရှိနေပါသေးသည်။ အကယ်၍နှစ်ပီး နှစ်ဖက် ညှိနှိုင်းခြင်းများတွင်အချို့သော အချက်များကို စတင်ဆွေးနွေးမှုရှိလာပြီး အခြားသောကိစ္စရပ်များ - ပပမာ ဘာသာစကားအခွင့်အရေးများနှင့် ကျောင်းများနှင့် အစိုးရ အုပ်ချုပ်မှုတို့တွင် ဘာသာစကား အသုံးပြုမှု- တို့ကိုဆွေးနွေးပါက ယင်းသည် ပဋိပက္ခ အကျိုး ဆက်ဒေသများ၏ ငြိမ်းချမ်းရေး အကျိုးဆက်များကို ပြသလာနိုင် ပါသည်။ ယင်းအခြေအနေသည် KNU အား မြန်မာနိုင်ငံ၏ အင်အားကြီးသောနိုင်ငံရေး အင်အားစုတစ်ခု အဖြစ်ပြန်လည် ရှင်သန် လာရန် ကူညီပေးနိုင်ပါ လိမ့်မည်။

KNU သည် ၁၉၄၀-၁၉၄၉ နှစ်ဝက်ကြား နိုင်ငံရေးပါတီတစ်ခုဖြစ်ခဲ့ပြီး ၁၉၄၉ တွင် လက်နက်ကိုင် လှုပ်ရှားမှုစတင်ခဲ့ပါသည်။ လာမည့်နှစ်ပေါင်း၆၀အတွင်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေမှာ ထိုင်း နိုင်ငံနယ်စပ်ဒေသများမှ တဖြည်းဖြည်းဆုတ်ခွာလာရန်ဖြစ်ပါသည်။ KNU နှင့်အခြားဆက်နွယ်နေ သောအုပ်စုများသည်ဤမျှကြာကြာတောင့်ခံနိုင်ခြင်း ကြောင့် ကရင်တော်လှန်ရေးသမားများနှင့် အသိုင်းအဝိုင်းများ၏ကြံ့ကြံ့ခံမှု တို့ကိုဂုဏ်ပြုထိုက် ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အနည်းဆုံး လွန်ခဲ့သည့်အနည်းဆုံးဆယ်စုနှစ်နှစ်စုအတွင်း တော်လှန်ရေးသည် ဆိုးရွားသောအခြေအနေတွင် ရှိနေပြီး တောတွင်းနေရာအနည်းငယ်နှင့်ထိုင်းနိုင်ငံ၏ဒုက္ခသည်စခန်းများတွင်သာဖြစ်ပေါ်ခဲ့ပါသည်။ အဖွဲ့အစည်းကြုံတွေ့ရသည့်စိန်ခေါ်မှုမှာ "မြန်မာနိုင်ငံသို့မည်သို့ပြန်ရန်" နှင့် "အစိုးရထိန်းသိမ်းသော ဒေသများမှကရင်လူမျိုးအများစု(ခရစ်ယာန်မဟုတ်သူများအပါအဝင် - စကောကရင်စကား မပြော သောအုပ်စုများ)နှင့်မည်သို့ဆက်သွယ်ရန်" ဖြစ်သည်။ လက်ရှိ KNU ခေါင်းဆောင်မှု သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားအဖွဲ့အစည်းကိုပြန်လည်ပြင်ဆင်တည်ဆောက်ရန်အခွင့်အရေး တစ်ခု အနေဖြင့်လည်းကောင်း၊ ကရင်အသိုင်းအဝိုင်းအတွင်းပိုင်းနှင့်ပြန်လည်ဆက်သွယ်ရန်၊ နှင့် မိမိ၏ မူလဖြစ်တည်မှု ကရင်အမျိုးသားလှုပ်ရှားမှုကိုပြန်လည်ရှာဖွေတွေ့ရှိရန်အခွင့်အရေး အဖြစ် တွေ့မြင် ပါသည်။ ဤအခြေအနေတွင် KNU (အခြား ဆက်နွယ်သောEAGs များ) သည်မြေယာများ ကို ခွဲခြားရန်နှင့် ဝန်ဆောင်မှုပေးအပ်သည့်အုပ်ချုပ်မှုနည်းစနစ်များကို ထိန်းသိမ်းရန်ထက် လူမျိုးစု A သိုင်းအ ဝိုင်းများစိုးရိမ်ဖွယ်ရာကိစ္စများအ ပေါ်တွင် လုပ်ဆောင်ရန်နှင့် သဘာဝအ ရင်းအ မြစ် ထိန်းသိမ်းမှုနှင့်လူမျိုးစုငယ်များ နေရာယူလုပ်ဆောင်သောဒေသများအ တွင်းရှိ တိုးတက်ရေး စီမံကိန်းများကဲ့သို့သော ကိစ္စရပ်များတွင်ပါးဆောင်လုပ်ကိုင်ရန်ပို၍အရေးကြီးပါသည်။ အပစ် အခတ်ရပ်စဲရေးကြားကာလနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးလုံးဝတည်ငြိမ်မှုကြားကာလ အတွင်းတွင် EAG A ပုံချုပ်ရေးနှင့် ကျန်းမာရေးနှင့်ပညာရေးစနစ်များကိုA သိA မှတ်ပြုရန်နှင့် A ထောက်A ပံ့ ပေးရန်အ ရေးကြီးမှုကို ငြင်းဆန်ခြင်းမဟုတ်ပဲ နိုင်ငံရေးစုဆောင်းပြင်ဆင်ခြင်း A ပေါ်တွင် A မိက ပါးတည်သော KNU ၏နည်းဗျူဟာကိုA သိA မှတ်ပြုရန်ဖြစ်ပါသည်။

ကရင်စည်းလုံးညီညွတ်မှုနှင့် ကွဲပြားမှု

ကရင်နောက်ခံအခြေအနေကိုကြည့်လျှင် နိုင်ငံရေးလုပ်ဆောင်မှုအပေါ်ဆွေးနွေးမှုများသည် ရံဖန်ရံခါ "စည်းလုံးရေး" A တွက် ပါးတည်လေ့ရှိပါသည်။ ယခင်ကယင်းကိုကွဲပြားသောကရင် A သိုင်းအ ဝိုင်း(ခရစ်ယာန်၊ ဗုဒ္ဓ၊ ရှေးရိုးနှင့် A နည်းငယ်သောမွတ်စလင်များ- ဒါဇင်ဝက်ခန့်ရှိသော

မတူညီသောဒေသိလယစကားပြောသောသူများ၊ နယ်တွင်နေသောသူ၊ မြို့နေနှင့် တောတွင်း နေသောသူများ) ၏မတူညီသော အဖွဲ့ဝင်များအတွက်ယင်းတို့၏ အဖွဲ့ စည်းတစ်ခု တည်း၏ အုပ်ချုပ်မှုအောက်သို့ဝင်ရန်အတွက် တောင်းဆိုခြင်းနှင့် ခိုင်းနှိုင်းလေ့ ရှိသည်။ သမိုင်း တစ်လျှောက်တွင် ယင်းသည်လက်တွေ့စစ်မှန်ဖြစ်ပေါ်သော စီမံကိန်းတစ်ခု တစ်ကြိမ်မှ မဖြစ်ဖူး ခဲ့ပေ။ သိထားသင့်သည့်အချက်မှာ လက်ရှိ KNU ခေါင်းဆောင်မှုပိုင်း သည် KNU လက်အောက် တွင် စည်းလုံးရေးအတွက် တောင်းဆိုမှုပေါ်တွင် အလေးထားမှု လျော့နည်းသည် ကိုတွေ့မြင် နိုင်ပါသည်။ ထိုအစား KNU သည် အခြားသော ပါဝင်ပတ်သတ်သူများ (အခြားကရင် EAGs၊ ကရင်နိုင်ငံရေးပါတီများနှင့် ပြည်တွင်းအသိုင်းအဝိုင်းလှုပ်ရှားသူများပါ အဝင်) များနှင့် ကရင် အသိုင်းအဝိုင်းများနှင့် ယေဘုယျပတ်သတ်သော ကိစ္စရပ်များအပြားတွင် ပူးပေါင်း လုပ်ဆောင်ပါသည်။ တစ်ခုတည်းသောစုပေါင်း နားလည်မှုတည်ဆောက်မှုထက် မတူညီသော အသိုင်းအဝိုင်းစိတ်စိတ်အသိုင်းအဝိုင်းများမှခေါင်းဆောင်များ ပေါင်းစုမှုမှထွက်ပေါ်လာသော နိုင်ငံရေး ဆိုင်ရာပေါင်းစည်းမှု ကဲ့သို့ပင် ဤချပြီးကပ်မှုကို "ရင်းနှီးသောပူးပေါင်းမှု" ဟုသုံးနှုန်းနိုင်ပါသည်။ ဤချပြီးကပ်မှုကို ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) ၏လုပ်ငန်းတွင် နမူနာ အဖြစ်ကျင့်သုံးပါသည်။ ကရင်အသိုင်းအဝိုင်း (အထူးသဖြင့်ဘာသာရေး - ဗုဒ္ဓဘာသာနှင့် ခရစ် ယာန်ဘာသာ) နှင့်နိုင်ငံရေးခေါင်းဆောင် များမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ခံအနေ အထားတွင် လွန်ခဲ့သည့်နှစ်နှစ်ကျော်က ဖွဲ့စည်းခဲ့သော KNUPC သည် တိုင်းပြည်အတွင်းတွင် တောင်ပိုင်းတနင်္သာရီမှ ဧရာဝတီအနောက်ပိုင်းထိ မတူညီသော ကရင်လူမျိုးများရှိသော အပိုင်းများတွင် တိုင်ပင်ညှိနှိုင်းမှု ပေါင်း ၄၀ ကျော်ကို ပြုလုပ်ခဲ့ပါသည်။ KUPC သည် အသိုင်း အဝိုင်းတွင်းနေထိုင်သူများပါဝင်နိုင်ကာ ယင်းတို့၏စိုးရိမ်မှုများနှင့်ဆန္ဒများကို KNU နှင့် ပြည်နယ် အစိုးရများထံသို့တင်ပြနိုင်သော အစည်းအဝေးများကိုဖိတ်ကြားစီမံပါသည်။ ဤအစည်းအဝေး များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမတိုင်မီတွင် ကရင် အသိုင်းအဝိုင်းအတွက် စစ်မှန်သော ငြိမ်းချမ်းရေးအကျိုးအမြတ် တစ်ခုကိုတည်ဆောက်ရန် ယင်းသည်နိုင်ငံရေးဆိုင်ရာ ပါဝင်မှုနှင့် လုပ်ဆောင်မှု KNU ပေါ်လစီ၏ အသိကြွယ်ဝမှုကိုပြသနေပါသည်။ လွတ်လပ်ရေးရသည် မှစ၍ ပထမဆုံးအနေဖြင့် ကရင်ခေါင်းဆောင်များနှင့် 'သာမန်'နိုင်ငံသားများသည် အဓိက ကိစ္စများကို အတူတကွ ဆွေးနွေးရန် အတူတကွလာရောက်နိုင်ပြီး ယင်းတို့၏ဖြစ်တည်မှုများကို သတ်မှတ် ရန်၊ စိတ်ဝင်စားမှုများနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ပတ်သတ်သော အနေအထားနှင့် သက်ဆိုင် သောမေးခွန်းများကို စတင် မေးခွင့်ရှိခြင်းဖြစ်ပါသည်။

ဂရုပြုရန်လိုအပ်သည့်အချက်မှာ KNU သည် KUPC အကြံပေးတိုင်ပင်မှုများအတွင်း တွင် ပြည့်အဝ ပါဝင်ခဲ့သော်လည်း သီးသန့်ခေါင်းဆောင်မှုပိုင်းကိုတောင်းဆိုခဲ့ခြင်းမရှိပေ။ ရေရှည်ဆက်လက် တည်တံ့ရန်ရှိသော KNU သည် ကရင် လူမျိုးအတွက် အဓိက ရှေ့ဆောင်အဖွဲ့ စည်းဖြစ်၍ ရှိပြီး ထူးခြားသိသာသော သမိုင်းနှင့် အဖွဲ့အုပ်ချုပ်မှုနှင့်လက်နက်ကိုင်တော်လှန်ခဲ့သည့် ဆယ်စုနှစ် များ ကြာမြင့်ခဲ့ပြီး ဤအသိုင်းအဝိုင်း အတွင်းတွင်တစ်ပါးတည်းသောနိုင်ငံရေးဆိုင်ရာလှုပ်ရှားသူ အဖြစ်တည်ရှိ ရန် တောင်းဆိုခြင်းမရှိပေ။ ပို၍ရင့်ကျက်ကာစစ်မှန်သော အခြေအနေကို သဘောတူ လက်ခံ ခြင်းအားဖြင့် KNU သည် မိမိကိုယ်ကိုပြန်လည်တည်ဆောက်ကာ၊ ကရင်နိုင်ငံရေး အသိုင်း

အပိုင်းကို ပြန်လည် ရှင်သန်ရန်အခွင့်အရေးတစ်ခုအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသုံးပြု ပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း မာနယ်ပလော ဌာနချုပ်ဟောင်းကျပြီးချိန်မှစ၍ KNU သည် အသက်ရှင်ရပ်တည်ရန်ကြိုးစားနေရသောအခြေအနေသို့ရောက်နေပါသည်။ ဝမ်းနည်းစရာ ကောင်းသည့်အချက်မှာအချို့သော ကရင်အပိုင်းအပိုင်း အတွင်းမှလူများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်တစ်ဖက်တွင်ခက်ခဲကြီးမားသောပြဿနာ ဖြစ်နေစဉ်တွင် အခြားတစ်ဖက်တွင် ယင်းသည် မြန်မာနိုင်ငံအတွင်းတွင် KNU နှင့် အခြားသောလူမျိုးစုငယ်နိုင်ငံရေးခေါင်းဆောင်များမှ မိမိကိုယ်တိုင် ဆုံးဖြတ်ဆောင်ရွက်မှုအတွက် ရေရှည်ရုန်းကန်ရာ တွင် အသစ်သောနည်းဗျူဟာ များကို အသုံးပြုလုပ်ဆောင်ရန်အတွက် အချို့သောအခွင့်အရေးများ အဖြစ်လည်းကိုယ်စားပြု ပါသည်။